

မင်းတုန်းဘသီ (သရက်)  
သရက်ရှိအစွမ်း  
အံပခန်းစဉ်



အဖြစ်ကတော့ ၁၉၅၄ ခုနှစ်  
လောက်ခာ ပြစ်ပါတယ်။ ကျွန်ုတော်နဲ့  
အလွန်ဆိုမ်းရင်းနဲ့ ဦးမြို့သောင်းဟာ  
သရက်မြို့ကိုရောက်နေပေမယ ယူစွဲထွေး  
တွေက မင်းတုန်းမြို့မှာ ကျွန်ုခဲ့ပါတယ်။  
အဲဒီအချိန်က မင်းတုန်းမြို့မှာ အင်အား  
အကောင်းဆုံးကတော့ ခဲ့ဘော်ပြုတွေပါ။

ဒီးမြို့သောင်းက မြန်မာလို့ (၁၀)  
တန်း ဟိုကိုယားဝိရိတ် အောင်ထားသူ။  
ကျောင်းဆရာ လျောက်မယ့်လုပ်တော့  
(၁၀) တန်းအောင်လက်မှတ်က'မင်းတုန်း  
မြို့မှာ ကျွန်ုခဲ့ပါတယ်။ အဲဒါ သွားယူရ  
မှာကိုး။ သရက်နဲ့ မင်းတုန်းက (၄၂) မိုင်

ဝေးပါတယ်။ လမ်းခါးမှာ လူဘီးတွေ  
တော်တော် သောင်းကျွန်ုးနေကြတယ်။  
ဒါကြောင့် ရွာတိုင်းမှာ လူမြှုပ်ရေးအတွက်  
ရန်ပုံခွင့်ခေါ်တဲ့ လုပ်သောနတ်တွေ ကိုင်  
အောင်ထားကြတယ်။ လက်ဖြစ်သေနတ်  
တွေပါ။

ရွာတိုင်းမှာ တစ်အိမ်ကိုတစ်လက်  
နှစ်လက် စသည်ဖြင့် အဆွဲယူရောက်သွေး  
ယောက်သားဝိုင်းကိုင်ပြီး လူသွားမာပြုရန်  
က ဓာတ်ကွယ်ကြရပါတယ်။ ခနီးသွားရင်

လည်း လူည်းတွေစွဲပြီး ရန်ပုံခွင့်သေနတ်  
တွေနဲ့ သွားကြပါတယ်။

အဲဒီအချိန်အခါမှာ ဦးမြို့သောင်း  
က သွားရဲ့ (၁၀)တန်းအောင်လက်မှတ်ကို  
မင်းတုန်းမြန်ယူဖို့မှာ ပြဿနာဖြစ်လာ  
တယ်။ တစ်ယောက်တည်းလည်း မသွား  
ခဲ့လို့ခြုံရေးလည်းမရှိ။ သွားပြန်ရင်လည်း  
ဓာတ်ကွယ်ကြရပါတယ်။

တစ်နောက် မင်းတုန်းနယ်ဘက်က  
လည်း တွေ့ရောက်နေကြောင်း၊ ဒီကန္တာ  
ပြန်ကြမယ်ဆိုတဲ့အကြောင်း ကြားသိရ

ତାଯି ॥ ଫୁଲିଛି<sup>୧</sup> କ୍ରମେ ଦେଖୁ ଯରକ୍ଷଣ୍ଟ ॥ (୯)  
 ହିଂଦୁଲୋକର ଦେଖୁ କ୍ରମେ ପ୍ରିୟାପରିଣାମ ଅର୍ଥବଳ  
 ଦୟାଶ୍ଵାରାଗର ଭା ତଥଃ ଏକାକ୍ରମିତାକ୍ରମଃ ଯି  
 ରତ୍ନାଯ ॥ ଲ୍ୟାଙ୍କ୍ରମିତାକ୍ରମଃ ଯି  
 ତାଯି ଲ୍ୟାଙ୍କ୍ରମିତାକ୍ରମଃ ଯି

ତିକ୍ଟ ଶିଖିଲେବାରେ ରୟ ମନ୍ଦିରରୁ  
ଗ ଦୈତ୍ୟଙ୍କଙ୍କେରୁ ରୟ ଶିଖିଲେବାରେ ଯୋଗାରୁ  
ପ୍ରିଣ୍ଟ୍ ହେବାରୁ ଏବଂ ହେବାରୁ ପିଲିଃ (୧)  
ଯୋଗାରୁ ତୁ ମନ୍ଦିରରୁ ଲାଭିଲାଭିରୁ  
ଅନ୍ତଃ ପରିଲାଭାପିଲୀ ତୁ ଗୁରୁପାତ୍ରିତାରୁ  
ଆଶିନ୍ତାରେ ଲୁହମନ୍ଦିରାଙ୍କିରୁ (୨) ଫାରି  
ଲୋଗାରୁ ପ୍ରିଣ୍ଟ୍ ପିତାରୁ  
ଲୁହିଲୁହି ଆତିଥୀରୁ ଆତିଥୀରୁ  
ତିପେମନ୍ତ ଆନ୍ଦିରୁ  
ପରିଲାଭାରେ ରେଗାରୁ ଲାଭିଲାଭି ପରିଲାଭାରୁ  
ହେବାରୁ ଏବଂ ହେବାରୁ ପିଲିଲୀ ହେବାରୁ

ଜ୍ଞାନଟର୍ମଲଭ୍ୟଃ ଯରକ୍ତ୍ତିଭ୍ରତ୍ତଙ୍କ  
ଗତଭ୍ୟଃଗ -

ବ୍ୟାକ୍ ଯରଣ୍ଗ୍ ରହୁମି  
ବ୍ୟାକ୍ ଯରଣ୍ଗ୍ ରହୁମି

ଯେହି ବରାନ୍ତି ଗ୍ରହଣିଲ୍ଲୁ ବରାନ୍ତି  
କୋରିତାନ୍ତିଲାପୁରିତାଯି॥ ଟ୍ରେନ୍‌ଗର୍  
ଟ୍ରେନ୍‌ଗର୍ଦ୍ଧ୍ୟେଷ୍ଟିତେବୁ ହ୍ୟାଙ୍କୁଵେଳିମୁଖିଃ  
ତୋରି ମହିମାଃ॥ ଆବରିଶ୍ରୀତିର୍ଦ୍ଦିଃ ହ୍ୟାଙ୍କ  
ପିତାଯି॥ ଗ୍ରୂଫ୍ଟକେନିକ ଚ୍ୟାନ୍ତିକରିପ୍ରିଃ  
ମିହାତ୍ୟେଷୁ ଯୁଦ୍ଧିତାର୍ଥେଭ୍ୟାମନ୍ତର ତିର୍ଦିନିର୍ବାହ  
ଦିନ ତିର୍ଦିନିର୍ବାହ କୋରିତାନ୍ତିଫେରୁପି॥

ଗୁଣ୍ଡତରିକେ ରେଲେସାର୍ଦ୍ଦାଙ୍କୁ  
ଲୟନ୍ସି ମର୍ଗାବଳ ଏବଂ ଯତ୍ନଯତ୍ନଲ୍ପଣିଷ୍ଠିତ  
ଲୟନ୍ସିଟାକ୍ଷଣ ଅପିଲ୍‌ଗ୍ରେବ୍‌ର୍‌ପିଟାର୍‌ଟ୍‌ରେ || (୫)  
ଦ୍ଵିତୀୟାନ୍ତରେ ଲୋକରେ ଲୟନ୍ସିଟାରେ ହେଲେ  
ଗ୍ରାମରୁପିଟିର୍‌ରେ ଗୁଣ୍ଡତରିକେତ୍ରରେଣୁମାନ୍ତରେ  
ଯାହାରେ ଗ୍ରାମପିଟାର୍‌ରେ || ଏହିରେ ମହାରାଜାରୁପିଟିର୍‌ରେ  
ମହାରାଜାରୁପିଟିର୍‌ରେ ଏହିରେ ଗୁଣ୍ଡତରିକେତ୍ରରେ  
ଶବ୍ଦରେ ମହାରାଜାରୁପିଟିର୍‌ରେ ||

ଜ୍ଞାନିକେନ୍ଦ୍ରିୟ ପ୍ରିୟଙ୍କର କୋର୍ଦ୍ଦିଃ  
ଚାଃ॥ ଜ୍ଞାନିକେନ୍ଦ୍ରିୟ (୧) ତାନ୍ତ୍ରିକ କୋର୍ଦ୍ଦିଃ  
ଚାଃ ପ୍ରିୟଙ୍କର (୨) ତାନ୍ତ୍ରିକ କୋର୍ଦ୍ଦିଃ ଚାଃ  
ଗଲେଃ ଅଶ୍ଵାସତ୍ୟପି । ଉମିତିବାହିନୀକୁ  
ଦିଃ ଫିଃ ପ୍ରଥାଃ ଗଲାଲୟଃ ଲୁହୁର୍ମୁଖେ ଦେହପ୍ରତିଷ୍ଠାପନା  
ଦେହାଳଣିଃ ଶର୍ଣ୍ଣଃ ଯୁଧ୍ୟାନ୍ତିରୁତ୍ୱରୁଲୁହୁ  
ଅଭ୍ୟାସିଃ । ଯୁଧ୍ୟାନ୍ତିରୁତ୍ୱରୁଲୁହୁ (୩) ପିତ୍ତିଃ ।

ଲୁଣ୍ଡିରେ ଦେଖୁଗାଲୁଣ୍ଡି ହାତ  
ଅ ଗ୍ରାମରେ ପରିବାଃ ॥ ବ୍ୟକ୍ତିଗତେ ତୋରି  
ଗ୍ରାମରେ ॥ ଲୁଣ୍ଡିରେ ଶର୍ମିଳାରେ ଲେଖେ  
ତୋରି ଲାଭିରେ ପ୍ରଦିନରେ ପରିପ୍ରାଣି ॥ ଗୁଣ୍ଠିତେବେଳୀ  
ଲୁଣ୍ଡି ଶିର୍ଜିରେ ଆମାର ସ୍ଵାଃ କ୍ରିତାବେ ॥

ଜ୍ୟୋତିର୍ବଳୀ ଲେଖ୍ୟାକ୍ଷରିତଃହାଙ୍କ କାହାରେ  
କାହାରିଲାଙ୍କିମନ୍ଦିରରେ ପରିମାଣ କରିବାକୁ ପରିଚାରିତ  
କରିବାକୁ ପରିଚାରିତ କରିବାକୁ ପରିଚାରିତ କରିବାକୁ

အနေဖြင့် မြတ်ဆွဲဆုတ္တကောင်က  
ပလွှေဖောက်ဖို့ဆိုပြီး သံပိုက်လုံးကလေး  
ကို ပုံးပေါ် ထမ်းယူလာလိုက်သေး။ မြစ်လိုင်  
လူညီးတွေနဲ့ သိပ်မလေးတော့ဘူး။ မြစ်လိုင်  
ပဲ။ ကိုက (၂၀) လောကလည်းရောက  
ရော လူညီးတွေထံက ဝိစိသံတွေ ထွက်  
လာတယ်။ ဝိစိသံတွေနဲ့ မရှုံးမနော်း  
မှာဘဲ သေနတ်သံတွေ ဆုဆျုပုံပုံတွက်  
လာပါတော့တယ်။ လူညီးတွေလည်း  
အကောင်ကျဉ်အနေးနှင့် ဒုန်းစိုင်း  
မောင်းပြီးကြတယ်။ ဗုံးခိုးဆိုတဲ့အသံ  
ပါဝင်းတဲ့ လည်းသံး၏ လူတွေအောက်ဟာ၍  
သံတွေနဲ့ တစ်တော်လုံးဆုပုံနေပါတော့  
တယ်။ ကိုယ့်ဘာသာလုပ်ကြတဲ့ နှစ်ပုံ  
ခွင့်းသေနတ်တွေဆိုတော့ ပြောင်းကျယ်၏  
ပြောင်းကျဉ်း၊ ပြောင်းတို့ ပြောင်းရှည်  
တွေက အသမျိုးစွဲတွက်ပါတယ်။

କୁଣ୍ଡଳେଖାରୁ ପ୍ରିସ୍‌ଟାର୍ମି  
ଏମ୍ପ୍ଲୋଯିଡରୁ କ୍ଲିନିକ୍‌ରେତ୍ରୋ ପୁର୍ବ  
ତାଙ୍କରିତ୍ରିଃ ହାଲବିଧିରୁମହିନୀ ଲେ  
ଦ୍ୟାକର୍ତ୍ତବ୍ୟା ଯଥିରେବେ ମୁଁ ପରିବାର  
ପରିଚିତ୍ରିତ୍ରିପିଗ୍ନାଃ । ଅର୍ଥତାଙ୍କୁ କ୍ଲିନିକ୍‌ରେତ୍ରୋରୁ  
କେଇବ୍ୟାରୁ ॥

ပြီးတော့မှ ဦးမြသာင်းက သတိ

“କୁଳିକୁ ତେବେ ତିଥି ଲୁଗୋଣେ ଦେବ୍ରି  
ଲୁଗୋଣେ ଦେବ୍ରି॥ ଲୁହୁଣେ ଦେବ୍ରି ଅଶ୍ରୁ  
ତେବେ ଅଶ୍ରୁରୀନ୍ଦ୍ରିଯାତାପି॥ ମର୍ଦ୍ଦିତ୍ତ  
ଶ୍ରୀକୃଷ୍ଣରେଣୁରେ ରୟିପି”

ବାନ୍ଧିପ୍ରଦ୍ଵୀଳ ଜୟକୁଣ୍ଡଳେଖନଲ୍ଲିଙ୍କ  
ଜୟ॥

ଫ୍ରାଙ୍କର୍ଟରେ ? କୁଣ୍ଡଳରେ ତିଥିବି -  
“ଲାଗ୍ଯାନ୍ତିରେ ଦେଖିବି ଅଣ୍ଟିଗନ୍ତିରେ

କବି” ହିଁ ରିଦିଃଜେନ୍ଦ୍ରିକ୍ଷିତାୟ॥

သေနတ်ကတ္ထက်လာတဲ့ဘုပ္ပါယနဲ  
တွေဟာ ကျွန်တော်းအနာဂတ် ဒီခနဲ့  
နှိမ်ခြေဖြတ်ပြီ လမ်းကေးမ ရိုးပင် သံပ်ပိုး  
တော်ကို တဖောက်ဖောက်မှန်နောကြတယ်။  
သမုတ်ငိုင်းသံစွဲက်တွေ ဝါးပျော်တွေဟာ  
ပြတ်ကျောကြတယ်။ သူတဲ့လျည်းတိုင်းမှာ  
သေနတ် ပါတယ်။ လျည်းပေါင် အဲလို့  
သံးဆယ်က မစိုက်တဲ့ သေနတ်ကျော

ଅନ୍ତର୍ଗୁଡ଼ିକ ପୂର୍ଣ୍ଣ ଦେଖିଲାଏ ଯେବାକି  
କିମ୍ବା ତଥାରେ ମୁହଁନ୍ତିରୀ ତାଙ୍କରେ ?  
କୁଣ୍ଡଳି ତଥା କାହାରେ ?  
କିମ୍ବା କିମ୍ବା କିମ୍ବା ?  
କିମ୍ବା କିମ୍ବା ?

ପ୍ରିସ୍‌ଟେରୁ ରୂପିତାର୍ଥରେ ଅନ୍ତର୍ଭାବରେ ଏହାକିମ୍ବାଦୀ କାହାରେ ଅନ୍ତର୍ଭାବରେ ଏହାକିମ୍ବାଦୀ କାହାରେ

ବୁଦ୍ଧିରଙ୍ଗେଆଅନ୍ତରେ ମୁଦ୍ରିଣେ  
ଆଫକ୍ଷାରେ ସଂଯୁକ୍ତରଙ୍ଗେଆଅନ୍ତରେ ମାତା  
ପିତାରେ କୋଣାଅନ୍ତରେ ଆଶ୍ରମ୍ୟଦୂର୍ଗେ  
ଆଫକ୍ଷାରେ ପଢ଼ିଲୁ ଆହୁନ୍ତୁଷ୍ଠାପିବାରୁ’  
ଲିଖିଲାମ୍: ଯରଣକ୍ରମିତାଲ୍ଲେଖିର୍ଦ୍ଦି  
କୁଣ୍ଡଳା: ତରଣା: ଚିତ୍ରା: ପାତ୍ରା:  
ଯଥାମ୍ଭୁତାବା: କ୍ଷିତିଃଲେଖିପିତାଯି॥ ତି  
କ୍ରିଏନ୍ଦ୍ରିୟରେଣ୍ଟିକାରୀରେ  
କ୍ରିଏନ୍ଦ୍ରିୟରେଣ୍ଟିକାରୀରେ

ଯେବୁକରିଟ୍ ଦେଖି ଯଥିଃଲାକୁଳଙ୍କ  
ଯଥିଃ ଶ୍ରୀକୃଷ୍ଣାଲୁଯିତ୍ତିଲୁକାଳୁଯି ପ୍ରିପ୍ରିଣ୍  
ମ୍ଭାଦେବାଗିପ୍ରିଃ ଵିଭୂତ ଦୟାର୍ଦ୍ଦୟାଃତ୍ତିଲୁ  
ଗ ଦୟାର୍ଦୟାଃ କୃପିତ୍ତିଃତ୍ତିଲୁଗ ଯଃ  
କୃତିନ୍ଦିନ୍ଦିପ୍ରିଃ ବୁନ ହାତ୍ତିଲୁଶିଖପରିତତ୍ତ୍ୟ  
ଦିକ ହାତ୍ତିଲୁଶିଖପରିତତ୍ତ୍ୟ ତୁନ ରିତି  
ମୂର୍ଦ୍ଧିଲ୍ଲି ରିତିତତ୍ତ୍ୟ ଉଚ୍ଛିତ୍ତିଲ୍ଲି ଶୁଦ୍ଧିଲ୍ଲି  
ତତ୍ତ୍ୟଦୟାଗିତତ୍ତ୍ୟକ୍ଷଣିଃ ଏକାଫଳିତ୍ତିଲ୍ଲି  
ଏବିଭୂତଦୟାଗିପ୍ରିଃ ଠଙ୍ଗାର ପ୍ରାଣକୁଟ୍ଟିଲ୍ଲି  
ଯେବୁକରିଟ୍ ପ୍ରିପ୍ରିଣ୍କିଲାକ୍ଷିପ୍ରିଃ ହେବି  
ପ୍ରିତିଲିଲେବେବୋ ॥ ଶିରିନ୍ଦିଃ ଏକ ଅବ୍ଦିକୁଳାତା  
ଜ୍ୟୋତିଃ ବାଗଲୁଗା ପ୍ରିକ୍ରିଃ ବେଳି  
କୁଳ କ୍ଷିତିକାଳି ଲକ୍ଷ୍ମୀଶ୍ଵରାପିତାତାତିଲ୍ଲି ॥  
ପ୍ରିକ୍ରୋଦ୍ଦୟାଗିତତ୍ତ୍ୟଶିଖିଲାଲିଲ୍ଲି ପିତାଶ୍ଵରା  
ତକ୍ଷି କୃପିତ୍ତିଲ୍ଲି ସହାଗିତ୍ତିଲ୍ଲି ଶିଖାପି  
ତାତିଲ୍ଲି ॥

‘ହାତ୍ରିତାଳ’ ହାତ୍ରିତାଳ  
ହୀପ୍ରିସ୍ ଲୁଟ୍ରେଟିଣ୍ ଲ୍ୟାନ୍ଟର୍ସ୍ ହୀଲ୍ସ୍ ଅଫା  
ପିନ୍କର୍ଟ୍ ପ୍ରୋଟିପ୍ରୋଟିନ୍ ସ୍ଟ୍ରେଚ୍ ଏଂଡ୍ ଫୁର୍ମିନ୍  
ଫୁର୍ମିନ୍ ପେନ୍ ରୁବ୍ରିନ୍ ପେନ୍ ରୁବ୍ରିନ୍ ରୁବ୍ରିନ୍  
ଟ୍ରୈଟିପ୍ରି ଟିକ୍ସିଡିଆ ଲ୍ୟାର୍ପିଲ୍ସ୍ ଲ୍ୟାନ୍ଟର୍ସ୍ ହୀଲ୍ସ୍  
ଜୀବିତ ପାଇଁ ଜୀବିତ ପାଇଁ ଜୀବିତ ପାଇଁ  
ଜୀବିତ ପାଇଁ ଜୀବିତ ପାଇଁ ଜୀବିତ ପାଇଁ

သေနတ်မှန်ခဲ့ရတဲ့လူကတော့ မထုနိုင်  
တော့ဘူး။ သေနတ်တောင်းပြီး စိန်ခေါ်ခဲ့  
နေတယ်။ ဆုသံတွေလည်း အုည်နေတယ်  
စောကောက သေနတ်ရှင်ကတော့ ဘယ်  
ရောက်သွားမှန်း မသိဘူး။ ကိုယ်ယောက်  
ဖျောက်သွားပြီ။ တော်ကြာ ပစ်လာ  
ခတ်လားလှင်ချင်လိုက်မှာ မပြောနိုင်  
ဘူး။ အေးလျေးမူးနေကြတာ မဟုတ်လေး

ကျော်တော်ထိလည်း သူတို့၏ဖြစ်  
 တဲ့ပြဿနာ ရှင်းပြီး ကိုယ်ဘက်ကူးလာ  
 ရင်အောင် ဆိုပြီး တစ်ယောက်နဲ့တစ်  
 ယောက် လက်ထိပြုခေါ်ကာ လစ်ထွက်နဲ့  
 ကြတယ်။ သူတို့တော့ ခံသံဆိုသံတွေ  
 နဲ့ ဆူည်ကျော်ခဲ့ကြတယ်။ ကျော်တော်တွေ  
 ရဲလေးဖော်လည်း ကြောက်လန်းပြီး သဲတို့  
 နဲ့ဝေးအောင် ပေါ်သုတေသနတွေပြီးလာလိုက်  
 ကြဘာ လမ်းဘေး ပါးချုပ်တွေကြေားက  
 တော်မီးမေး မြင်တော်တော် လက်နိုင်  
 ဓမ်မီးနဲ့ လိုက်လော်တယ်ထင်ဆုံး ပြော  
 လိုက်ကြဘာ (၁၄) မိုင်ခုံး ရေမျက်စွာ  
 နား ရောက်ပါရေား။

ବାଯିଲେବାନ୍ତମୁଖୀ ଦେଖିଲାନ୍ତିରେ  
କ୍ରିୟାଲ୍ପିରିଣ ରେଖୁର୍ଗ୍ରାଜାହଙ୍କଣ୍ଠାଫା  
ମୁଁ ଜ୍ଞାନ୍ତିର୍ମାନିକାର୍ଯ୍ୟରେ ଜ୍ଞାନିକର୍ତ୍ତାରେ  
କିମ୍ବା ପ୍ରିୟମିତିରେ ପିଣ୍ଡିରେ  
ଏହିପରିଶର୍ମରେ ମଧ୍ୟରେ  
ଅନ୍ୟରେ ଯାହାରେ ପରିଶର୍ମରେ  
ଶ୍ରୀଶ୍ରୀକୃଷ୍ଣ କୁରୁପରିପ୍ରିୟ ଏଲୋକିନ୍ତିରେ  
ଲାଭରେ ଏଲୋକିନ୍ତିରେ ଯାହାରେ  
କିମ୍ବା ଲାଭରେ ଯାହାରେ  
ପ୍ରାଣିରେ ଯାହାରେ ପରିଶର୍ମରେ  
ପରିଶର୍ମରେ ଯାହାରେ ପରିଶର୍ମରେ  
ପରିଶର୍ମରେ ଯାହାରେ ପରିଶର୍ମରେ  
ପରିଶର୍ମରେ ଯାହାରେ ପରିଶର୍ମରେ

ବ୍ୟାକ୍ ପରିମାଣରେ ଅନୁଭବ ହେଲା ଏବଂ ତାଙ୍କ ପରିମାଣରେ ଅନୁଭବ ହେଲା । ଯାହାରେ ବ୍ୟାକ୍ ପରିମାଣରେ ଅନୁଭବ ହେଲା ଏବଂ ତାଙ୍କ ପରିମାଣରେ ଅନୁଭବ ହେଲା ।

ଜ୍ୟୋତିଶ୍ଚର୍ମହୀନେବେଳାକଣ୍ଠରୁ ଛା  
ଅବଳ ବ୍ୟାକାନ୍ତର୍ମୁଦ୍ରାରେଖାରୁଙ୍କିଃ ଆପଣେ  
ଲୈଖିବେ କାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ ଜ୍ୟୋତିଶ୍ଚର୍ମହୀନ  
ଗ୍ରନ୍ଥରୁଙ୍କିଃ କ୍ଷୁଦ୍ରାରୁଙ୍କିଃ କାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ  
ପ୍ରିଯେ ଜ୍ୟୋତିଶ୍ଚର୍ମହୀନ ଏବଂ କାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ  
ଫେରି କ୍ଷୁଦ୍ରାରୁଙ୍କିଃ କାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ ଜ୍ୟୋତିଶ୍ଚର୍ମହୀନ  
ଲୈଖାନ୍ତିରା ବ୍ୟାକାନ୍ତର୍ମୁଦ୍ରାରେଖାରୁଙ୍କିଃ ରେଣ୍ଡ ପେଟିକ  
ଜେବର୍ଲାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ କାନ୍ତର୍ମୁଦ୍ରାରୁଙ୍କିଃ



ଶୁଣ୍ଡ ହେଲ୍ପି କ୍ରୀଃ ହିନ୍ଦ ରତୋ ? ମେଲ୍ପି  
ମୁ ଠିଳ୍ଟି ଗୁଣ୍ଡା କାହିଁ କେବଳ ଏ  
ଯା ? ଆମିଲ୍ଲି ପଥ ପରିଷିଃ ବନ୍ଧ ତଳ ପ୍ରିସ୍ତା  
ତାଯି ॥

ဝင်ရှင်က သေသေချာချာ အဲမိန္ဒ  
ယူ နားထောင်တော့မဲ ကုပ္ပါယြို့နဲ့တော်  
ပါတယ်။ ကျောင်းဝင်းလ အပ်ပေါ်က  
ဒီပိုင်ပျော်နှစ်ပိုင်း လယောက်ပြီး စကား  
ပြောနေတာတဲ့၊ ဒီလို့နဲ့ ရွှေရွှေက အရှင်  
ကို ရောက်ပါကြတယ်။

ଲାବାଲାବା- ରେଣ୍ଡିଙ୍ଗାର୍କିମ୍ବୁ କ୍ଷା  
ତେବୁଅପ୍ରିଲ୍ଟିକ୍ କ୍ଷାପ୍ରିଲ୍ଲିବନ୍ଦିଯାଃତାଯି ॥ ୧  
ତେବୁ କ୍ଷାପ୍ରିଲ୍ଲିବନ୍ଦିଯିଃ ହେଫର୍ଟିକ୍ କ୍ଷାର୍ଟିବନ୍ଦି  
ଲୀନ୍ଡିରିରି ଥୁର୍ବା ॥ ରେଣ୍ଡିବେଳିଗର୍କିମ୍ବୁ ଲୈ  
କାଃ ଶ୍ରୀତୋବୁ ଅତ୍ରାଂ କ୍ଷାପ୍ରିଲ୍ଲିବନ୍ଦି ॥ ଫେବ୍ରୁଅର୍କିମ୍ବୁ କ୍ଷା  
ର୍ଦିନ୍ଦିରିନାର୍କିମ୍ବୁ ତ୍ର୍ସିଗଲେବୁଗ୍ରି ଉବୁକ୍ଷା  
କିମ୍ବୁପ୍ରିଲ୍ଲିବେଳିଗର୍କିମ୍ବୁ କ୍ଷାର୍ଟିବନ୍ଦି ॥ ଆହ୍ଵାନିକ୍ଷା  
ଜେବୁର୍କିରିନାର୍କିମ୍ବୁ କ୍ଷାର୍ଟିବନ୍ଦି ॥ ରେଣ୍ଡିଙ୍ଗାର୍କିମ୍ବୁ  
ମହାମେହାକ୍ଷାପ୍ରିଲ୍ଲିଲିନ୍ଦିକ୍ରିତା ॥ କ୍ଷାର୍ଟିବନ୍ଦିଲୈ  
କ୍ଷାପ୍ରିଲ୍ଲିଲୈବାର୍କିମ୍ବୁ କ୍ଷାର୍ଟିବନ୍ଦି ॥ ଆରୁତ୍ତି  
ପ୍ରିଲ୍ଲିଲୈବୁଗ କିଲୈବାର୍କି ବୁରୁଷାକ୍ଷିରିରବୁତ୍ତି  
କି କ୍ରିକ୍ରାର୍କିଲିଲାଃ ପ୍ରିଲ୍ଲିଲିନ୍ଦିଲିଲା  
ହେବୁଅଭିନ୍ବା ବୁଜିକ୍ଷାପ୍ରିଲ୍ଲିଲିନ୍ଦି  
ତା ଏକିକିବାର୍କିମ୍ବୁଲିଲିତାବୁବୁ ॥ ରେଣ୍ଡିଙ୍ଗାର୍କି  
କ୍ଷାପ୍ରିଲ୍ଲିଲିନ୍ଦି ବୁଜିକ୍ଷାପ୍ରିଲ୍ଲିବୁବୁବୁ ॥

ခေါ်ကတစ်ကိုပဲ ရောက်သော  
လယ်၊ ဒီထိန္ဒာ ဖြည့်ပြည့်သောက်လာ  
ရင်၊ ရေချွေးစောင်ရေနှင့် ရေက်ခြေား  
ကယ်၊ ရေချွေးစောင်ရေနှင့်ဟာ သမုပ္ပါ  
အင်းတုန်းလမ်းလော်မှာ ပြုပြုဆုံးစွာ  
သည်။ ဖြစ်တယ်၊ ရွှေခြင်းကောင်းပြု  
အသာယာရုံးနာရုံလည်း ဖြစ်လယ်  
ပေါ်ဟန်းရောက်ပြီ (၁၀) မိုင်းလာကို  
လိပ်ကော့တယ် ကျွန်ုင်သော မင်းဘုန်း  
ဘင်ကို မျှော်ကြည့်လိုက်တယ်။ ကျော်  
ပြန်တဲ့ ချိုင်းများပဲဖို့ဘို့ဘင်မှ တော်

ତଥ୍ବାତ୍ମିଃ କ୍ରୂତ୍ୟଲଦଳପଥ୍ରା କାଶ୍ଚ  
ଫେତାଯି॥ ପଞ୍ଚଃତାନ୍ତାନ୍ତିଃରୁ ହିମ୍ବା  
ବାଗୀମ୍ବାତେତୁ ଜୋଏଅମିଃଵାଯାଲ୍ୟତ୍ତୁ  
ମଣିଃତାନ୍ତିଃରୁ ଗଲେତୁ॥

(୧୦) ପିନ୍ଧିଲୀଙ୍କ ଫା:ତ୍ରପ୍ରିସ୍  
ହର୍ବଲ୍ୟୁଗିନ୍ତିତାଯି ॥ ମର୍ଦ୍ଦ:ତୃଣିଶ୍ରୀଶ୍ରୀ  
ରୂପୀ ମୁହଁମୁହଁପ୍ରିସ୍: ରୋଗିତେଥୁମାଯିଲ୍ୟ  
ତୁମିରୀଗ ଆହାପ୍ରିଲ୍ୟଲାହେଲାହ୍ୟ:  
ଏହାଗିଯିଗ ହିରିମଳିଗୁର୍ଵାନ୍ତତେଥୁପି ॥  
ଚ୍ରୀଦୋଗିନ୍ତେଗ ଷ୍ଟେମର୍ବାନ୍ତତେଥୁପି ॥  
ଅବ୍ୟିକ୍ତଙ କେନ୍ଦ୍ରଲାଲ(୧)ଫାରିଲାର୍ଯ୍ୟିକେ  
ପିରିସ୍: ରାଜୀବିତା ଜାପାହାବିନ୍ଦୀ ॥

ပင်းတုန်းပြီကိုရောက်စိုးလေးမိမိ  
လောက်ပဲ လိပ်ကြတော့တယ်။ ထုံးပြီပြီ  
ဖွေးဖွေးနဲ့ ပင်းတုန်းပြီထိုင်က ဘုရားဟို  
သုံးဆဲ (ခုတေသန်းပြည့်၊ မြေသေသူရင်  
ချွောက်) ဘုရားများကို လမ်းမြှင့်နေနေလို့  
လက်အပ်ခဲ့ ဖောက်ပေါ်တယ်။

ରେଣ୍ଟିଫ୍ଟି ତାନ୍ତିଳିଙ୍କଲାକ୍ ଆଲ୍ଡି  
ମୁକ୍ତ ଫଂଦିନ୍ଦିଶ୍ଵରାଜୀଙ୍କରେ ଗ୍ରି ପ୍ରିତିର  
ଦାଯି॥ ମନ୍ତ୍ରିବାଃ ହି କ୍ଷେତ୍ରଲିଙ୍କଫକ୍ରିଃ  
ରେଣ୍ଟାର୍ଥିକ ସର୍ବୋତ୍ତମାନର ର୍ଥିତିପ୍ରିଯିତିରେ  
ଲେଖାତ୍ମକ ଦିଲେଖାତ୍ମକ ଅତିର୍ଯ୍ୟାଃଲାକ୍  
ଫେନ୍କ୍ରିତାକି ମହିଳାର୍ଥାକ୍ରିତାକାର୍ଯ୍ୟ  
ଶିତ୍ତକ୍ଷମାକ୍ରିତାନ୍ତିଲ୍ଲଙ୍କରିତିଗାନ୍ତିର୍ଯ୍ୟାଃ  
ଶ୍ରୀକୃତି ପ୍ରିତିଶ୍ଵରାଜୀଙ୍କରାତ୍ମକାରୀ  
ପଞ୍ଚପିତାଯି॥ ଅନ୍ତିମରେଣ୍ଟାର୍ଥିତାକ୍ଷମାନ  
ମଧ୍ୟକ୍ଷମାନାବୁପି॥ ଆନ୍ଦମତକ୍ଷମାନାବୁପି  
ତୁ (୧୩) କ୍ଷୁଦ୍ରିତବାଃ କେନ୍ଦ୍ରାର୍ଥିତବାଃଲେଖା  
ମହାତମାନାବୁପି॥

## ମନ୍ଦିଃତ୍ୟକ୍ଷିଃଶାସ୍ତ୍ରୀ (ଲେଖକ)

କୋଣାର୍କ ଉଚ୍ଛିଷ୍ଟବ୍ୟାକାଳୀନ ପରିମାଣରେ  
ପ୍ରତିବିତାଯି । ଶିର୍ଦ୍ଦୂଷଣାଳୀନଙ୍କୁ ଅଧିକ  
ହିଁ କିମ୍ବା କିମ୍ବା ପିଲା ଦୂରାଗ୍ରିଵିଳାଜୁର କିମ୍ବା  
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା  
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା  
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

